

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အခွန်အယူခံခုံအဖွဲ့



ယုံကြည် မျှတ မှန်ကန် အခွန်အယူခံ

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက်
အစီရင်ခံစာ

ရက်စွဲ။ ၂၀၂၅ ခုနှစ် ၊ မေလ ၅ ရက်
နေရာ။ နေပြည်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အခွန်အယူခံခုံအဖွဲ့



၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက်

အခွန်အယူခံဆိုင်ရာ ကြားနာမှုများနှင့် စပ်လျဉ်း၍ အစီအရင်ခံတင်ပြခြင်း

မာ တိ ကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁	နိဒါန်း	၁-၂
၂	ခုံအဖွဲ့ ဖွဲ့စည်းခြင်း	၂-၃
၃	အစီရင်ခံစာ တင်ပြရခြင်း ရည်ရွယ်ချက်	၃
၄	လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု	၄-၁၀
၅	လုပ်ငန်းအကောင်အထည်ဖော်နိုင်မှုဆိုင်ရာ တင်ပြချက်	၁၀-၁၆
၆	အခွန်အယူခံခုံအဖွဲ့၏ ဆောင်ရွက်ချက်များ	၁၇-၁၈
၇	နိဂုံး	၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အခွန်အယူခံခုံအဖွဲ့



၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အခွန်အယူခံဆိုင်ရာ ကြားနာမှုများနှင့် စပ်လျဉ်း၍ အစီရင်ခံတင်ပြခြင်း

နိဒါန်း

၁။ အခွန်အယူခံခြင်းလုပ်ငန်းကို ၁၉၅၄ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအမြတ်ခွန်အက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ(က)အရ အမြတ်ခွန်အယူခံခုံရုံးကို ဖွဲ့စည်းပြီး အမြတ်ခွန်ဆိုင်ရာအယူခံမှု တစ်မျိုးတည်းကိုသာ စစ်ဆေးခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၃-၁၀-၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂၀)အရ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၄)ဦး ပါဝင်သော အခွန်အယူခံခုံအဖွဲ့ကို ဖွဲ့စည်းပြီး အမြတ်ခွန်အယူခံမှုသာမက အကောက်ခွန်၊ ယစ်မျိုးခွန်၊ တံဆိပ်ခေါင်းခွန်ဆိုင်ရာအယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှု၊ တရားရုံးချုပ်သို့ လွှဲအပ်မှုများ ကြားနာစီရင်ဆုံးဖြတ်ခဲ့ပြီး အမြတ်ခွန်အယူခံရုံးအား အခွန်အယူခံခုံအဖွဲ့ရုံးအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။

၂။ ၁၉၇၆ ခုနှစ်တွင် ဝန်ကြီးအဖွဲ့၏ ၁၁-၁၂-၁၉၇၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂) ဖြင့် လည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ၂၈-၇-၁၉၈၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၈၉) ဖြင့်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၃၁-၅-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅၄/၂၀၁၇) ဖြင့်လည်းကောင်း အခွန်အယူခံခုံအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်၍ အခွန် အယူခံအမှုများကို ကြားနာစစ်ဆေးစီရင်ခဲ့ပါသည်။

၃။ အစိုးရအဆက်ဆက်တွင် အခွန်အယူခံခုံအဖွဲ့ကို အမိန့်ကြော်ငြာစာများ ထုတ်ပြန်ဖွဲ့စည်းပေးခဲ့ရာမှ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ဇယား(၁)၊ ပြည်ထောင်စုဥပဒေပြုစာရင်းတွင် အခွန်အယူခံခြင်းဟူ၍ ထည့်သွင်းပြဋ္ဌာန်းထားသည်နှင့်အညီ ၂၀၁၃ ခုနှစ်တွင် အခွန်အယူခံခုံအဖွဲ့ဥပဒေမူကြမ်းကို စတင်ရေးဆွဲခဲ့ပြီး ဥပဒေပြဋ္ဌာန်းနိုင်ရေး တင်ပြဆောင်ရွက်ခဲ့ရာ ၁-၈-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃ ဖြင့် အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။

၄။ အခွန်အယူခံခုံအဖွဲ့ဥပဒေပုဒ်မ ၄၂ ၊ ပုဒ်မခွဲ(က)ပါပြဋ္ဌာန်းချက်အရ အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း၊ အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများအား ၂၀၂၁ ခုနှစ်တွင်လည်းကောင်း အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ခုံအဖွဲ့ ဖွဲ့စည်းခြင်း

၅။ အခွန်အယူခံခုံအဖွဲ့ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (က) အရ အစိုးရအဖွဲ့သည် အခွန်အယူခံခုံအဖွဲ့ဥပဒေပါ ခုံအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်နိုင်ရန် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး ငါးဦးမှ အများဆုံးကိုးဦးထက်မပိုသော ခုံအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားပါသည်-

- | | |
|---|----------|
| (က) အစိုးရအဖွဲ့က တာဝန်ပေးအပ်သောပုဂ္ဂိုလ်တစ်ဦး | ဥက္ကဋ္ဌ |
| (ခ) ဥပဒေ၊ အခွန်၊ စာရင်းကိုင်၊ စာရင်းစစ်တို့နှင့် သက်ဆိုင်သည့် နယ်ပယ်များတွင် တစ်ဆယ်နှစ်နှင့်အထက် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ ရင့်ကျက်သူ သို့မဟုတ် ကျွမ်းကျင်ပညာရှင် | အဖွဲ့ဝင် |

၆။ အခွန်အယူခံခုံအဖွဲ့ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (က)ပါပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၂-၆-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၀ ဖြင့် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၈)ဦး ပါဝင်သော အခွန်အယူခံခုံအဖွဲ့ကို စတင်ဖွဲ့စည်းပေးခဲ့ပါသည်။

၇။ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၀ ဖြင့် ဖွဲ့စည်းပေးခဲ့သော အခွန်အယူခံခုံအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁)ဦးတို့သည် မိမိသဘောဆန္ဒအလျောက် နှုတ်ထွက် သွားသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၄ - ၂ - ၂၀၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၂၁ ဖြင့် ခုံအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် (၁)ဦးတို့အား အစားထိုးဖြည့်စွက်၍ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၇)ဦးဖြင့် အခွန်အယူခံခုံအဖွဲ့အား ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။

၈။ ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့က ၄-၄-၂၀၂၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၄)ဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် အား အဖွဲ့ဝင်အဖြစ် ထပ်မံခန့်အပ်တာဝန်ပေးအပ်ခဲ့သဖြင့် လက်ရှိတွင် အောက်ဖော်ပြပါ ခုံအဖွဲ့ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် (၈)ဦးပါဝင်သည့် အခွန်အယူခံခုံအဖွဲ့က အစီရင်ခံတင်ပြသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လုပ်ငန်းတာဝန်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ -

(က)	ဦးမြင့်ဦး	ဥက္ကဋ္ဌ
(ခ)	ဦးကျော်ကျော်	အဖွဲ့ဝင်
(ဂ)	ဦးဇေယျကြည်ညွန့်	အဖွဲ့ဝင်
(ဃ)	ဒေါ်ရီရီမြင့်	အဖွဲ့ဝင်
(င)	ဦးဝင်းနိုင်	အဖွဲ့ဝင်
(စ)	ဦးဝင်းတင်	အဖွဲ့ဝင်
(ဆ)	ဦးကြည်	အဖွဲ့ဝင်
(ဇ)	ဦးမျိုးအောင်	အဖွဲ့ဝင်

အစီရင်ခံစာ တင်ပြခြင်း ရည်ရွယ်ချက်

၉။ အခွန်အယူခံခုံအဖွဲ့ဥပဒေ ပုဒ်မ ၃၀ တွင် “ဥက္ကဋ္ဌသည် အခွန်နှစ် တစ်နှစ် ပြီးဆုံးသည့် အခါတိုင်း လုပ်ဆောင်ခဲ့သည့် ကြားနာမှုများနှင့် ပတ်သက်၍ ရက်ပေါင်း ၉၀ အတွင်း အစိုးရအဖွဲ့သို့ တင်ပြရမည်။ ထို့အပြင် အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာရမည်”ဟု ပြဋ္ဌာန်းထားသည် နှင့်အညီ တင်ပြခြင်း ဖြစ်ပါသည်။

လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု

၁၀။ ယခင်ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်လက်ကျန်ဆောင်ရွက်ရန် အမှုမှာ (၅)မှု၊ အစီရင်ခံတင်ပြသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တင်သွင်းလျှောက်ထားလာသည့် အမှု (၁၃)မှု ဖြစ်ပါသဖြင့် ဆောင်ရွက်ရန်အမှုမှာ စုစုပေါင်း(၁၈)မှု ဖြစ်ပါသည်။ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း (၁၄)မှုကို စီရင်ဆုံးဖြတ်ပေးနိုင်ခဲ့သဖြင့် အကောင်အထည်ဖော်နိုင်မှုမှာ (၇၈) ရာခိုင်နှုန်းဖြစ်ပါသည်။ ဆောင်ရွက်ရန် ကျန်ရှိသည့်အမှုမှာ (၄)မှု ဖြစ်ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအကောင်အထည်ဖော်နိုင်မှုအခြေအနေ (၁-၄-၂၀၂၄ ရက်နေ့မှ ၃၁-၃-၂၀၂၅ ရက်နေ့ထိ)

စဉ်	အမှုအမျိုးအစား		ယခင် နှစ် လက်ကျန်	(အစီရင်ခံ သည့်ကာလ) နှစ်အတွင်း တိုးလာသော အမှု	စုစုပေါင်း	စီရင်ချက် ချမှတ် ပြီးစီးမှု	ဆောင်ရွက်ဆဲ / ဆောင်ရွက်ရန်ကျန်			
							စီရင်ချက် ချမှတ်ရန် ကျန်အမှု	ကြားနာဆဲ အမှု	ကြားနာရန် ကျန်ရှိအမှု	စုစုပေါင်း
၁	အကောက်ခွန်	အယူခံမှု	၄	၇	၁၁	၈	-	-	၃	၃
		ပြင်ဆင်မှု	-	-	-	-	-	-	-	-
		ပြန်လည်သုံးသပ်မှု	-	-	-	-	-	-	-	-
		လွှဲအပ်မှု	-	၄	၄	၄	-	-	-	-
		စုစုပေါင်း	၄	၁၁	၁၅	၁၂	-	-	၃	၃
၂	ဝင်ငွေခွန်	အယူခံမှု	၁	-	၁	၁	-	-	-	-
		ပြင်ဆင်မှု	-	-	-	-	-	-	-	-
		ပြန်လည်သုံးသပ်မှု	-	-	-	-	-	-	-	-
		လွှဲအပ်မှု	-	-	-	-	-	-	-	-
		စုစုပေါင်း	၁	-	၁	၁	-	-	-	-
၃	ကုန်သွယ် လုပ်ငန်းခွန်	အယူခံမှု	-	၁	၁	၁	-	-	-	-
		ပြင်ဆင်မှု	-	-	-	-	-	-	-	-
		ပြန်လည်သုံးသပ်မှု	-	-	-	-	-	-	-	-
		လွှဲအပ်မှု	-	၁	၁	-	-	-	၁	၁
		စုစုပေါင်း	-	၂	၂	၁	-	-	၁	၁
စုစုပေါင်း			၅	၁၃	၁၈	၁၄	-	-	၄	၄


၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအကောင်အထည်ဖော်နိုင်မှုအခြေအနေ
(အမှုအမျိုးအစားအလိုက်)

အမှု အမျိုးအစား	ယခင်နှစ် လက်ကျန်	နှစ်အတွင်း တင်သွင်းလာ သည့် အမှု	စုစု ပေါင်း	ဆောင်ရွက်ပြီးစီးမှု		ဆောင်ရွက်ရန် ကျန်ရှိသော အမှု
				အမှု	ရာခိုင်နှုန်း	
အယူခံမှု	၅	၈	၁၃	၁၀	၇၇ %	၃
ပြင်ဆင်မှု	-	-	-	-	-	-
ပြန်လည်သုံးသပ်မှု	-	-	-	-	-	-
လွှဲအပ်မှု	-	၅	၅	၄	၈၀ %	၁
စုစုပေါင်း	၅	၁၃	၁၈	၁၄	၇၈ %	၄


၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအကောင်အထည်ဖော်နိုင်မှုအခြေအနေ
(အခွန်အမျိုးအစားအလိုက်)

အခွန် အမျိုးအစား	ယခင်နှစ် လက်ကျန်	နှစ်အတွင်း တင်သွင်းလာ သည့် အမှု	စုစု ပေါင်း	ဆောင်ရွက်ပြီးစီးမှု		ဆောင်ရွက်ရန် ကျန်ရှိသော အမှု
				အမှု	ရာခိုင်နှုန်း	
အကောက်ခွန်	၄	၁၁	၁၅	၁၂	၈၀ %	၃
ဝင်ငွေခွန်	၁	-	၁	၁	၁၀၀ %	-
ကုန်သွယ်လုပ်ငန်းခွန်	-	၂	၂	၁	၅၀ %	၁
စုစုပေါင်း	၅	၁၃	၁၈	၁၄	၇၈ %	၄

၁၁။ ဆောင်ရွက်ရန်အခြေအနေ။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်ရန် အမှု (၁၈) မှုတွင် အမှုအမျိုးအစားအလိုက် ပါဝင်မှုအခြေအနေမှာ အောက်ဖော်ပြပါအတိုင်း အယူခံမှု ၇၂ ရာခိုင်နှုန်းနှင့် လွှဲအပ်မှု ၂၈ ရာခိုင်နှုန်း ဖြစ်ပါသည်-



၁၂။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်ရန် အမှု (၁၈) မှုတွင် အခွန်အမျိုးအစား အလိုက် ပါဝင်မှုအခြေအနေမှာ အောက်ဖော်ပြပါအတိုင်း အကောက်ခွန်အမှု ၈၃ ရာခိုင်နှုန်း၊ ဝင်ငွေခွန်အမှု ၆ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန်အမှု ၁၁ ရာခိုင်နှုန်း ဖြစ်ပါသည်-



၁၃။ **နှိုင်းယှဉ်ဖော်ပြခြင်း ။** အစီရင်ခံတင်ပြသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့်ကာလတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွင်း လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေတို့ကို ရာခိုင်နှုန်းဖြင့် အောက်ပါအတိုင်း နှိုင်းယှဉ်ဖော်ပြအပ်ပါသည်-

အခွန်အမျိုးအစား	အမှု အမျိုးအစား	ဆောင်ရွက်ရန်		ဆောင်ရွက်ပြီး		အကောင်အထည် ဖော်နိုင်မှု ရာခိုင်နှုန်း	
		၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်	၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်	၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်	၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်	၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်	၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်
အကောက်ခွန်	အယူခံမှု	၃၇	၁၁	၃၃	၈	၈၉ %	၇၃ %
	ပြင်ဆင်မှု	-	-	-	-	-	-
	ပြန်လည် သုံးသပ်မှု	-	-	-	-	-	-
	လွှဲအပ်မှု	-	၄	-	၄	-	၁၀၀ %
	စုစုပေါင်း	၃၇	၁၅	၃၃	၁၂	၈၉ %	၈၀ %
ဝင်ငွေခွန်	အယူခံမှု	၃	၁	၂	၁	၆၇ %	၁၀၀ %
	ပြင်ဆင်မှု	-	-	-	-	-	-
	ပြန်လည် သုံးသပ်မှု	-	-	-	-	-	-
	လွှဲအပ်မှု	-	-	-	-	-	-
	စုစုပေါင်း	၃	၁	၂	၁	၆၇ %	၁၀၀ %
ကုန်သွယ်လုပ်ငန်းခွန်	အယူခံမှု	၁	၁	၁	၁	၁၀၀ %	၁၀၀ %
	ပြင်ဆင်မှု	-	-	-	-	-	-
	ပြန်လည် သုံးသပ်မှု	-	-	-	-	-	-
	လွှဲအပ်မှု	-	၁	-	-	-	၀ %
	စုစုပေါင်း	၁	၂	၁	၁	၁၀၀ %	၅၀ %
စုစုပေါင်း	အယူခံမှု	၄၁	၁၃	၃၆	၁၀	၈၈ %	၇၇ %
	ပြင်ဆင်မှု	-	-	-	-	-	-
	ပြန်လည် သုံးသပ်မှု	-	-	-	-	-	-
	လွှဲအပ်မှု	-	၅	-	၄	-	၈၀ %
		၄၁	၁၈	၃၆	၁၄	၈၈ %	၇၈ %

၁၄။ အစီရင်ခံတင်ပြသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ကာလတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကို အမှုအမျိုးအစားအလိုက် လည်းကောင်း၊ အခွန် အမျိုးအစားအလိုက်လည်းကောင်း အောက်ပါအတိုင်း နှိုင်းယှဉ်ဖော်ပြအပ်ပါသည်-





အမှုအမျိုးအစားအလိုက်ကြားနာဆောင်ရွက်နိုင်မှု

အမှုအမျိုးအစား	ဆောင်ရွက်ရန်		ဆောင်ရွက်ပြီး		အကောင်အထည် ဖော်နိုင်မှုရာခိုင်နှုန်း	
	ယခင်နှစ်	ယခုနှစ်	ယခင်နှစ်	ယခုနှစ်	ယခင်နှစ်	ယခုနှစ်
အယူခံမှု	၄၁	၁၃	၃၆	၁၀	၈၈ %	၇၇ %
ပြင်ဆင်မှု	-	-	-	-	-	-
ပြန်လည်သုံးသပ်မှု	-	-	-	-	-	-
လွှဲအပ်မှု	-	၅	-	၄	-	၈၀ %
စုစုပေါင်း	၄၁	၁၈	၃၆	၁၄	၈၈ %	၇၈ %

အခွန်အမျိုးအစားအလိုက်ကြားနာဆောင်ရွက်နိုင်မှု

အခွန်အမျိုးအစား	ဆောင်ရွက်ရန်		ဆောင်ရွက်ပြီး		အကောင်အထည် ဖော်နိုင်မှုရာခိုင်နှုန်း	
	ယခင်နှစ်	ယခုနှစ်	ယခင်နှစ်	ယခုနှစ်	ယခင်နှစ်	ယခုနှစ်
အကောက်ခွန်	၃၇	၁၅	၃၃	၁၂	၈၉ %	၈၀ %
ဝင်ငွေခွန်	၃	၁	၂	၁	၆၇ %	၁၀၀ %
ကုန်သွယ်လုပ်ငန်းခွန်	၁	၂	၁	၁	၁၀၀ %	၅၀ %
စုစုပေါင်း	၄၁	၁၈	၃၆	၁၄	၈၈ %	၇၈ %

၁၅။ အစီရင်ခံတင်ပြသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ကာလတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကို အမှုအမျိုးအစားအလိုက် လည်းကောင်း၊ အခွန်အမျိုးအစားအလိုက် လည်းကောင်း အောက်ပါအတိုင်း ဂရပ်ပုံများဖြင့် နှိုင်းယှဉ်ဖော်ပြအပ်ပါသည်-



၁၆။ ဆောင်ရွက်ရန်ကျန်ရှိမှု။ အမှုများအား လက်ခံကြားနာဆုံးဖြတ်နိုင်ရန် လျှောက်ထားသူ၏ လျှောက်ထားချက် (အဆိုလွှာ) အား ပြည့်စုံမှု ရှိ မရှိ စိစစ်ပြီးနောက် လျှောက်ထားချက်ပါ အကြောင်းပြချက်များကို လျှောက်ထားခံရသူထံပေးပို့၍ ချေပလွှာ (ချေလွှာ)များကို သတ်မှတ် ရက်အတွင်း ပြန်လည်တင်ပြရန် အကြောင်းကြားဆောင်ရွက်ရပါသည်။ ချေလွှာရရှိပြီးမှသာ အမှုနှင့် စပ်လျဉ်း၍ နှစ်ဖက်ကြားနာဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

၁၇။ သို့ပါ၍ ၂၀၂၅ ခုနှစ်၊ မတ်လကုန်တွင် ခုံအဖွဲ့က မူရင်းအမှုတွဲနှင့် ချေလွှာရရှိပြီး ကြားနာရန် ကျန်ရှိသောအမှု(၁)မှုနှင့် မူရင်းအမှုတွဲနှင့် ချေလွှာမရရှိသေးသော အမှု (၃)မှု၊ စုစုပေါင်း(၄)မှု ကျန်ရှိပါသည်။

လုပ်ငန်းအကောင်အထည်ဖော်နိုင်မှုဆိုင်ရာတင်ပြချက်

၁၈။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တင်သွင်းလျှောက်ထားလာသည့် အမှုများနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း စိစစ်တင်ပြအပ်ပါသည်-

(က) တင်သွင်းလျှောက်ထားလာသည့် အမှုများအပေါ် အခွန်အမျိုးအစားအလိုက် ခွဲခြား စိစစ်သည့်အခါ-

(၁) အကောက်ခွန်အမှုများနှင့် စပ်လျဉ်း၍ တရားဝင်တင်သွင်း၊ တင်ပို့ခွင့် အထောက်အထား၊ စာရွက်စာတမ်းများ တင်ပြနိုင်ခြင်းမရှိသည့် ပိတ်ပင် တားမြစ်ကုန်ပစ္စည်းများ၊ ကန့်သတ်ကုန်ပစ္စည်းများ၊ သွင်းကုန်လိုင်စင် တင်ပြ နိုင်ခြင်းမရှိသော ကုန်ပစ္စည်းများ၊ ယင်းပစ္စည်းများအား သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ အကောက်ခွန် စည်းကြပ်မှုခံယူရန် ပျက်ကွက်ခြင်း၊ အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်းနှင့် ကုန်ပစ္စည်းများထုတ်ယူရန် ပျက်ကွက်ခဲ့သည့်အတွက် မော်တော်ယာဉ်အားပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့်အတွက် တင်သွင်း လျှောက်ထားလာသည့်အမှုများမှာ ၈၃ ရာခိုင်နှုန်း ဖြစ်ပါသည်။

(၂) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကိုယ်ပိုင်ကုန်ကျစရိတ်များ (Own Costs) ကို ဝင်ငွေခွန်တွက်ချက်ရာတွင် နုတ်ယူထားခြင်းကိုခွင့်မပြုဘဲ ထပ်ဆောင်း

ဝင်ငွေခွန်အဖြစ် ပေးသွင်းရန်ဆုံးဖြတ်ခြင်း၊ လစဉ်ကျသင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် ပျက်ကွက်ခြင်း၊ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ အချိန်မီ တင်သွင်းရန် ပျက်ကွက်ခြင်းတို့အတွက် ဒဏ်ကြေးငွေ တပ်ရိုက်ခဲ့ သည်ကို ကျေနပ်မှုမရှိသဖြင့် တင်သွင်းလျှောက်ထားလာသောအမှုများမှာ ၁၇ ရာခိုင်နှုန်း ဖြစ်ပါသည်။

- (ခ) အစီရင်ခံသည့်ကာလဖြစ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် အမှု ၁၈ မှုအနက် ၁၄ မှုကို စီရင်ဆုံးဖြတ်ပေးနိုင်ခဲ့ပြီး အကောင်အထည်ဖော်နိုင်မှု မှာ (၇၈) ရာခိုင်နှုန်း ဖြစ်ပါသည်။

၁၉။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စစ်ဆေးကြားနာစီရင်ဆုံးဖြတ်ခဲ့သည့် အမှု(၁၄)မှုတွင် အကောက်ခွန်ဆိုင်ရာအမှု (၁၂)မှုပါဝင်ပြီး အမှုတင်သွင်း လျှောက်ထားရသည့် အကြောင်းအရင်း များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

- (က) သွင်းကုန်လိုင်စင် (IL) တင်ပြနိုင်ခြင်းမရှိဘဲ တရားမဝင် တင်သွင်းလာသည့် PE Disposable Raincoat (Printed) ၊ LA Tapper Rod (မိုးကြိုးလွှဲ) ၊ Steel Wash Basin ၊ Simple Faucet ၊ Steel Knife Holder များအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့်အမှု(၃) မှု၊
- (ခ) တရားဝင်တင်ပို့ခွင့် အထောက်အထား စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိသော ကန့်သတ်ကုန်ပစ္စည်းဖြစ်သည့် 22 K ရွှေခါးပတ်ခေါင်းအား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ကိုလ်ကတ္တားမြို့သို့ ထွက်ခွာမည့် ခရီးသည်ထံမှ သိမ်းဆည်းရမိ၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့်အမှု (၁) မှု၊
- (ဂ) တရားဝင်တင်ပို့ခွင့်၊ သယ်ဆောင်ခွင့် အထောက်အထား စာရွက်စာတမ်းများ တင်ပြ နိုင်ခြင်းမရှိသည့် ပိတ်ပင်တားမြစ်ကုန်ပစ္စည်းဖြစ်သော ကျောက်စိမ်းများအား သယ်ဆောင်လာသည့်(၁၂)ဘီးကုန်တင်ယာဉ်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ခဲ့သည့်အမှု (၁)မှု၊

- (ဃ) တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပိတ်ပင် တားမြစ်ကန့်သတ်ထားသော ဘီယာ၊ စီးကရက် တို့အား သယ်ဆောင်လာသည့် (၁၂)ဘီး၊ (၆)ဘီး ယာဉ်များအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့်အမှု (၃)မှု၊
- (င) အကောက်ခွန်ဦးစီးဌာနက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သော အမိန့်အား အတည်ပြု၍ အယူခံလွှာအားပလပ်ခဲ့သည့် အခွန်အယူခံခုံအဖွဲ့၏ စီရင်ချက်အမိန့် အပေါ် ဥပဒေကြောင်းအရ ဖြေရှင်းရမည့်ကိစ္စဖြစ်သဖြင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ လွှဲအပ်ပေးရန် လျှောက်ထားတင်သွင်းလာသည့် အမှု (၄)မှု၊

၂၀။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စစ်ဆေးကြားနာ စီရင်ဆုံးဖြတ်ခဲ့သည့် အမှု(၁၄)မှုတွင် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် သက်ဆိုင်သည့်အမှု (၂)မှု ပါဝင်ပြီး အမှုတင်သွင်း လျှောက်ထား ရသည့် အကြောင်းအရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ကိုယ်ပိုင်ကုန်ကျစရိတ်များ (Own Costs) ကို ဝင်ငွေခွန်တွက်ချက်ရာတွင် နုတ်ယူ ထားခြင်းကိုခွင့်မပြုဘဲ ထပ်ဆောင်း ဝင်ငွေခွန်အဖြစ် ပေးသွင်းရန်ဆုံးဖြတ်ခဲ့မှုအပေါ် လျှောက်ထားသည့် ဝင်ငွေခွန်အယူခံမှု (၁)မှု၊
- (ခ) လစဉ်ကျသင့် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်း၊ ဒုတိယ၊ တတိယနှင့် စတုတ္ထသုံးလပတ် ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာ အချိန်မီ တင်သွင်းရန် ပျက်ကွက်ခြင်းနှင့် နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ အချိန်မီ တင်သွင်းရန် ပျက်ကွက်ခြင်းတို့အတွက် ဒဏ်ကြေးငွေ တပ်ရိုက်ခဲ့သည့်အပေါ် လျှောက်ထားသည့် ကုန်သွယ်လုပ်ငန်းခွန် အယူခံမှု (၁)မှု

၂၁။ အခွန်အယူခံခုံအဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် ၂၂-၆-၂၀၂၀ ရက်နေ့မှ အစီရင်ခံသည့်ကာလဖြစ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ကာလအထိ နှစ်အလိုက်ဆောင်ရွက်ရန် အမှုများအပေါ် စီရင်ချက်အမိန့် ချမှတ်ပြီးသည်အထိ အကောင်အထည်ဖော်နိုင်မှုရာခိုင်နှုန်းမှာ အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်-

နှစ်အလိုက် စီရင်ချက်ချမှတ်ပြီးသည့်အထိ လုပ်ငန်းဆောင်ရွက်နိုင်မှု

ဘဏ္ဍာနှစ်	ဆောင်ရွက်ရန်	ဆောင်ရွက်ပြီး	အကောင်အထည်ဖော်မှု
၂၀၁၉-၂၀၂၀	၅၅	၁၀	၁၈ %
၂၀၂၀-၂၀၂၁	၉၃	၄၃	၄၆ %
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (ခြောက်လ)	၆၅	၃၇	၅၇ %
၂၀၂၂-၂၀၂၃	၉၃	၈၂	၈၈ %
၂၀၂၃-၂၀၂၄	၄၁	၃၆	၈၈ %
၂၀၂၄-၂၀၂၅	၁၈	၁၄	၇၈ %

၂၂။ အစီရင်ခံသည့်ကာလဖြစ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စီရင်ချက်ချမှတ်ပြီးစီးသည့် အမှုများတွင် မူလဆုံးဖြတ်ချက်အမိန့်ကို အတည်ပြုပြီး လျှောက်ထားချက်ကို ပလပ်ကြောင်းဆုံးဖြတ်ခဲ့သည့် အမှု (၁၃) မှုနှင့် မူလဆုံးဖြတ်ချက်အမိန့်ကို အတည်မပြုဘဲ အခွန်အယူခံခုံအဖွဲ့၏ သုံးသပ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးမှသာ ပြန်လည်စည်းကြပ်သွားရန် ချမှတ်ခဲ့သည့် အမှု (၁) မှု၊ စုစုပေါင်း (၁၄) မှု ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

၂၃။ အစီရင်ခံသည့်ကာလဖြစ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးသည့် အမှုများအလိုက် စီရင်ဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်	အမှုအမျိုးအစား	အမှုအမှတ်	လျှောက်ထားသူ အမည်	အမိန့်ချရက်စွဲ	အမိန့်
၁	အကောက်ခွန် အယူခံမှု	၂၆/၂၀၂၃	ဦးကျော်စိုး	၃၀-၅-၂၀၂၄	မူလအမိန့်ကို အတည်ပြု၍ အယူခံလွှာကို ပလပ်လိုက်သည်။
၂	အကောက်ခွန် အယူခံမှု	၁/၂၀၂၄	ဒေါ်ခင်ချို	၂၅-၆-၂၀၂၄	မူလအမိန့်ကို အတည်ပြု၍ အယူခံလွှာကို ပလပ်လိုက်သည်။
၃	အကောက်ခွန် အယူခံမှု	၂/၂၀၂၄	ဒေါ်ခင်ချို	၂၅-၆-၂၀၂၄	မူလအမိန့်ကို အတည်ပြု၍ အယူခံလွှာကို ပလပ်လိုက်သည်။
၄	အကောက်ခွန် အယူခံမှု	၃/၂၀၂၄	ဦးစိုးလှ	၃၁-၇-၂၀၂၄	မူလအမိန့်ကို အတည်ပြု၍ အယူခံလွှာကို ပလပ်လိုက်သည်။

စဉ်	အမှုအမျိုးအစား	အမှုအမှတ်	လျှောက်ထားသူ အမည်	အမိန့်ချရက်စွဲ	အမိန့်
၅	အကောက်ခွန် အယူခံမှု	၄/၂၀၂၄	UHT Family Company Limited	၃၁-၇-၂၀၂၄	မူလအမိန့်ကိုအတည်ပြု၍ အယူခံလွှာကိုပယ်လိုက်သည်။
၆	ဝင်ငွေခွန် အယူခံမှု	၁/၂၀၂၄	PC Myanmar (Hong Kong) Limited (Yangon Branch)	၁၂-၉-၂၀၂၄	မူလဆုံးဖြတ်ချက် အမိန့်ကို အတည်မပြုဘဲ အခွန်အယူခံ ခုံအဖွဲ့၏ သုံးသပ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးမှသာ ပြန်လည် စည်းကြပ်သွားရန် ဖြစ်သည်။
၇	အကောက်ခွန် အယူခံမှု	၅/၂၀၂၄	ဦးဇင်ဝင်းအောင်	၁၅-၁၀-၂၀၂၄	မူလအမိန့်ကို အတည်ပြု၍ အယူခံလွှာကို ပယ်လိုက်သည်။
၈	အကောက်ခွန် လွှဲအပ်မှု	၁/၂၀၂၄	ဦးရဲဇော်ဦး	၁၅-၁၀-၂၀၂၄	မူလအမိန့်ကို အတည်ပြု၍ အယူခံလွှာကို ပယ်လိုက်သည်။
၉	အကောက်ခွန် လွှဲအပ်မှု	၂/၂၀၂၄	ဦးဝင်းမောင်	၁၄-၁၁-၂၀၂၄	မူလအမိန့်ကို အတည်ပြု၍ အယူခံလွှာကို ပယ်လိုက်သည်။
၁၀	အကောက်ခွန် လွှဲအပ်မှု	၃/၂၀၂၄	ဦးဝင်းမောင်	၁၄-၁၁-၂၀၂၄	မူလအမိန့်ကိုအတည်ပြု၍ အယူခံလွှာကိုပယ်လိုက်သည်။
၁၁	အကောက်ခွန် လွှဲအပ်မှု	၄/၂၀၂၄	ဦးကျော်စိုး	၁၄-၁၁-၂၀၂၄	မူလအမိန့်ကို အတည်ပြု၍ အယူခံလွှာကို ပယ်လိုက်သည်။
၁၂	ကုန်သွယ် လုပ်ငန်းခွန်အယူခံမှု	၁/၂၀၂၄	E Enterprises Company Limited	၂၇-၁၂-၂၀၂၄	မူလအမိန့်ကို အတည်ပြု၍ အယူခံလွှာကို ပယ်လိုက်သည်။
၁၃	အကောက်ခွန် အယူခံမှု	၆/၂၀၂၄	Myanmar GTG (Group) Trading Company Limited	၂၇-၂-၂၀၂၅	မူလအမိန့်ကို အတည်ပြု၍ အယူခံလွှာကို ပယ်လိုက်သည်။
၁၄	အကောက်ခွန် အယူခံမှု	၇/၂၀၂၄	Worldwide Golden Dragon Trading Co.,Ltd	၂၆-၃-၂၀၂၅	မူလအမိန့်ကို အတည်ပြု၍ အယူခံလွှာကို ပယ်လိုက်သည်။

၂၄။ အစီရင်ခံသည့်ကာလဖြစ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စီရင်ချက်အမိန့် ချမှတ်ခဲ့သည့် အကောက်ခွန်အမှုများ၏ တန်ဖိုးစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်	အမှုအမျိုးအစား	အမှုအမှတ်	လျှောက်ထားသူ အမည်	ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းခဲ့သည့် ကုန်ပစ္စည်း/ယာဉ်	တန်ဖိုး (ကျပ်သန်း)
၁	အကောက်ခွန် အယူခံမှု	၂၆/၂၀၂၃	ဦးကျော်စိုး	Mitsubishi Fuso Truck (12 W), 4I-5584	၄၀.၀၀၀
၂	အကောက်ခွန် အယူခံမှု	၁/၂၀၂၄	ဒေါ်ခင်ချို	Nissan Diesel Truck (12 W), 3D-4571	၃၅.၀၀၀
၃	အကောက်ခွန် အယူခံမှု	၂/၂၀၂၄	ဒေါ်ခင်ချို	HTILA M3 (HI-08) Truck C/O ဇန်ထုတ် (12 W), 8C-3895	၃၀.၀၀၀
၄	အကောက်ခွန် အယူခံမှု	၃/၂၀၂၄	ဦးစိုးလှ	Nissan Diesel (6 W) 5B-7910	၃၀.၀၀၀
၅	အကောက်ခွန် အယူခံမှု	၄/၂၀၂၄	UHT Family Company Limited	PE Disposable Raincoat (Printed) Annovia U-2 (2684 Kg) (C/O- Vietnam) အပါအဝင် စုစုပေါင်း Item(4)မျိုး	၂၁.၇၄၆
၆	အကောက်ခွန် အယူခံမှု	၅/၂၀၂၄	ဦးဇင်ဝင်းအောင်	22 K ရွှေခါးပတ်ခေါင်း၊ အလေးချိန်(၃၃၁.၅၀)ဂရမ် (၁)ခု	၆၇.၃၃၆
၇	အကောက်ခွန် လွှဲအပ်မှု	၁/၂၀၂၄	ဦးရဲဇော်ဦး	Nissan Diesel Truck (12 W), 8F-6495	၂၅.၀၀၀
၈	အကောက်ခွန် လွှဲအပ်မှု	၂/၂၀၂၄	ဦးဝင်းမောင်	ကျောက်စိမ်းအရိုင်းတုံး Jade (UTILITY JADE ROUGH)(1500Kg)(1 PCS)	၇၀.၄၉၀
၉	အကောက်ခွန် လွှဲအပ်မှု	၃/၂၀၂၄	ဦးဝင်းမောင်	Mitsubishi Canter (6 W), 7I-1684	၂၀.၀၀၀
၁၀	အကောက်ခွန် လွှဲအပ်မှု	၄/၂၀၂၄	ဦးကျော်စိုး	Mitsubishi Fuso Truck (12 W), 4I-5584	၄၀.၀၀၀

စဉ်	အမှုအမျိုးအစား	အမှုအမှတ်	လျှောက်ထားသူ အမည်	ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းခဲ့သည့် ကုန်ပစ္စည်း/ယာဉ်	တန်ဖိုး (ကျပ်သန်း)
၁၁	အကောက်ခွန် အယူခံမှု	၆/၂၀၂၄	Myanmar GTG (Group) Trading Company Limited	LA Tapper Rod(14mm x 1 mtr long) (Copper Coated)(1 ctn - 27Kg)x 24 ctns (648 Kg) (C/O- India) အပါအဝင် Item (၃)မျိုး	၂.၉၀၇
၁၂	အကောက်ခွန် အယူခံမှု	၇/၂၀၂၄	Worldwide Golden Dragon Trading Co.,Ltd	Personal Goods, Steel Wash Basin Total (6700 Kgs), Simple Faucet, 8 Cartoon (90Pcs) နှင့် Steel Knife Holder (750 Pcs)C/O-China	၂၈.၈၈၅

၂၅။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စီရင်ချက်အမိန့်ချမှတ်ခဲ့သည့် ဝင်ငွေခွန်၊ ကုန်သွယ်
လုပ်ငန်းခွန်ဆိုင်ရာ အမှုများ၏ တန်ဖိုးစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်	အမှုအမျိုးအစား	အမှုအမှတ်	လျှောက်ထားသူ အမည်	အငြင်းပွားသည့်အခွန်	တန်ဖိုး (ကျပ်သန်း)
၁	ဝင်ငွေခွန် အယူခံမှု	၁/၂၀၂၄	PC Myanmar (Hong Kong) Limited (Yangon Branch)	ကိုယ်ပိုင်ကုန်ကျစရိတ်များ (Own Costs)ကိုဝင်ငွေခွန် တွက်ချက်ရာတွင် နုတ်ယူ ထားသည်ကို ခွင့်မပြုဘဲ ထပ်ဆောင်းဝင်ငွေခွန် အဖြစ် ပေးသွင်းရန် ဆုံးဖြတ်ခြင်း	၄၅၁.၄၆၅
၂	ကုန်သွယ် လုပ်ငန်းခွန်အယူခံမှု	၁/၂၀၂၄	E Enterprises Company Limited	လစဉ်ကျသင့်ကုန်သွယ် လုပ်ငန်းခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်းအတွက် ဒဏ်ကြေးနှင့် နှစ်ချုပ် ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာတင်သွင်းရန် ပျက်ကွက်ခြင်း အတွက် ဒဏ်ကြေး	၄၁၂.၆၉၁

အခွန်အယူခံခုံအဖွဲ့၏ ဆောင်ရွက်ချက်များ

၂၆။ အခွန်အယူခံခုံအဖွဲ့သည် အခွန်အကောက်ဆိုင်ရာဥပဒေများအရ တင်သွင်းလျှောက်ထားလာသည့် အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများကို ကြားနာစစ်ဆေး အဆုံးအဖြတ်ပေးရသည့် ခုံအဖွဲ့ဖြစ်သဖြင့် အခြားဦးစီးဌာန၊ လုပ်ငန်းအဖွဲ့အစည်းများကဲ့သို့ စီမံကိန်းလျာထားချက်များ ချမှတ်ဆောင်ရွက်၍ မရနိုင်သော်လည်း ချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များအား အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးဝန်ထမ်းများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တင်သွင်းလျှောက်ထားလာသည့် အမှုများအပေါ်တွင် မျှတမှန်ကန်ပြီးလျှင်မြန်စွာ အဆုံးအဖြတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၇။ အခွန်အယူခံခုံအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အခွန်ထမ်းပြည်သူများနှင့် အများပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်ပြီး သတင်းအချက်အလက်နည်းပညာ အသုံးပြု၍ အောက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးလျက်ရှိပါသည်-

- (က) Revenue Appellate Tribunal Board အမည်ဖြင့် Facebook Page ဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်ချက်များအား လွှင့်တင်ဖော်ပြလျက်ရှိခြင်း၊
- (ခ) Myanmar National Portal ၌ အခွန်အယူခံခုံအဖွဲ့၏ Page ကို သီးခြားလွတ်လပ်သည့်အဖွဲ့အဖြစ် လွှင့်တင်ထားရှိခြင်း၊
- (ဂ) အခွန်အယူခံခုံအဖွဲ့၏ ကိုယ်ပိုင် Website ရေးဆွဲလွှင့်တင်ထားရှိခြင်း၊
- (ဃ) အခွန်အယူခံခုံအဖွဲ့ဥပဒေအရ အခွန်နှစ် တစ်နှစ် ပြီးဆုံးတိုင်း လုပ်ဆောင်ခဲ့သည့် ကြားနာမှုများနှင့် ပတ်သက်၍ အစိုးရအဖွဲ့သို့ တင်ပြခြင်းနှင့် အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာခြင်း၊
- (င) ခုံအဖွဲ့က အမှုများ စစ်ဆေးကြားနာမည့်နေ့ရက်နှင့် စီရင်ချက်ချမှတ်မည့်နေ့ရက်ကို ခုံအဖွဲ့ရုံး ဝက်ဘ်ဆိုက်တွင် အနည်းဆုံး ခုနှစ်ရက် ကြိုတင်ကြေညာခြင်းနှင့် စီရင်ချက်အမိန့်များကို မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာနိုင်ရန်အတွက် ပေးပို့ခြင်းတို့ဖြစ်ပါသည်။

၂၈။ အခွန်အယူခံခံအဖွဲ့ရုံးအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme (PFP) Web Portal ကို အသုံးပြု၍ အခွန်အယူခံခံအဖွဲ့ရုံး မှတ်ပုံတင်အရာရှိထံသို့ လာရောက်၍ အမှုများ မှတ်ပုံတင်ပြုလုပ်ခြင်း၊ မိတ္တူမှန် လာရောက်လျှောက်ထားခြင်းများကို ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ မိုဘိုင်းဖုန်းများသို့ Short Code “1111” ဖြင့် မိမိတို့ဝန်ဆောင်မှုရယူခဲ့စဉ်က ကြုံတွေ့ရသည့် အခြေအနေများကို SMS ပေးပို့မေးမြန်းကာ ပြည်သူတို့၏ တုံ့ပြန်ဖြေကြားမှုများအား အကြံပြုချက်များအရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပြီး အစီရင်ခံတင်ပြသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လျှောက်ထားသူ ပြည်သူဦးရေ ၁၁ ဦးထံသို့ SMS စောင်ရေ ၁၁ စောင် ပေးပို့မေးမြန်းခဲ့ရာ ပြည်သူတို့၏ တုံ့ပြန်ဖြေကြားမှု ပြန်ကြားစာ ၇ စောင် ရရှိခဲ့ပါသည်။

၂၉။ အခွန်အယူခံခံအဖွဲ့က နှစ်အလိုက် စီရင်ဆုံးဖြတ်ပြီးစီးခဲ့သည့် အမှုတွဲများကို အမှုမှတ်တမ်းခန်းတွင် စနစ်တကျ ထိန်းသိမ်းထားရှိသကဲ့သို့ အမှုတွဲပါ အချက်အလက်များ ရေရှည်တည်တံ့နိုင်ရေးအတွက် ခေတ်မီတိုးတက်နေသည့် နည်းပညာများကို အသုံးပြုလျက် Case Management System Software ကို ရေးဆွဲ၍ အမှုနှင့်သက်ဆိုင်သည့် အချက်အလက်များ ဖြည့်သွင်းခြင်း လုပ်ငန်းစဉ်ကို ၂၂-၄-၂၀၂၂ ရက်နေ့မှစတင်၍ Information and Communication Technology (ICT) Room တွင် Case Management System အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့က ဆောင်ရွက်လျက်ရှိရာ ၃၁-၃-၂၀၂၅ ရက်နေ့အထိ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် ၁၉၇၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လအထိ နှစ်အလိုက် စီရင်ဆုံးဖြတ်ပြီးစီးခဲ့သည့် အမှုတွဲများအနေဖြင့် အယူခံမှု (၁၈၄၀) မှု၊ ပြင်ဆင်မှု (၁၅) မှု၊ ပြန်လည်သုံးသပ်မှု (၃၂၀) မှု၊ လွှဲအပ်မှု (၂၃) မှု၊ စုစုပေါင်း (၂၁၉၈) မှု ရှိပြီး ယင်းအမှုများအား စနစ်အတွင်း ထည့်သွင်းပြီး ဖြစ်ပါသဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအနေဖြင့် (၁၀၀)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါသည်။

နိဂုံး

၃၀။ ပြည်ထောင်စုအခွန်အကောက်အမျိုးမျိုးအပေါ် ဥပဒေအရ ခုခံချေပခွင့်၊ အယူခံပိုင်ခွင့်နှင့် အညီ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် အခွန်ထမ်းဆောင်သူများက တင်သွင်းလာ သည့် အမှုများကို လွတ်လပ်စွာ ကြားနာစစ်ဆေး၍ ဥပဒေနှင့်အညီ မျှတစွာ စီရင်ဆုံးဖြတ်ချက်များ ကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ချမှတ်နိုင်ရေးအတွက် အခွန်အယူခံခုံအဖွဲ့က လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၃၁။ အခွန်အယူခံခုံအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များအား အခွန်အယူခံခုံအဖွဲ့ဥပဒေအရ နှစ်စဉ် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြလျက်ရှိပြီး အများပြည်သူအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေးအတွက်ကိုလည်း Myanmar National Portal ၌ လည်းကောင်း၊ အခွန် အယူခံခုံအဖွဲ့၏ကိုယ်ပိုင် Website စာမျက်နှာတွင်လည်းကောင်း လွှင့်တင်ထားရှိလျက်ရှိပါ ကြောင်း တင်ပြအပ်ပါသည်။